


၁၂
မိန်းမများ
(Women)

Woman ဆိုတဲ့ လူမိန်းမရဲ့ အနီးစပ်ဆုံး အခြားညွှန်းချက်ကတော့ **Female** ပဲ။ **Male** က 'ကျား' ဖြစ်သလို **Female** က 'မ' ဖြစ်တယ်။ အဲဒီမှာ တစ်ခါ **Maid** ဆိုတာက ရှေးအင်္ဂလိပ်စကားအရဆိုရင်တော့ မိန်းကလေးမိန်းမပျိုဖြစ်တယ်။ ဒါပေမဲ့ ခုခေတ်မှာတော့ **Maid** ဆိုရင် အိမ်ဖော်လို့ ဆိုလိုတာဖြစ်တယ်။ ပြည့်ပြည့်စုံစုံပြောရရင် **Maid servant** ပေါ့။ **Maiden** ဆိုတာလည်း ရှေးစကားပဲ။ အိမ်ထောင်မရှိသော မိန်းမ အပျိုမ ဖြစ်တယ်။ ခုခေတ်မှာတော့ **Single girl** 'အိမ်ထောင်မရှိတဲ့မိန်းမ' လို့ သုံးလေ့ရှိတယ်။ **Virgin** ကျတော့ အပျိုစင်ဖြစ်တယ်။ **Spinster** ဆိုတာကျတော့ အပျိုဟိုင်းကြီးဖြစ်တယ်။ **Divorce** ဆိုရင်တော့ အိမ်ထောင်ကွဲဖြစ်တယ်။ ဒီမှာ **Divorcee** က လင်နဲ့ကွဲတဲ့ မိန်းမရော၊ မယားနဲ့ကွဲတဲ့ ယောက်ျားကိုပါ ရည်ညွှန်းတယ်။ မြန်မာတွေရဲ့ တစ်ခုလပ်က

၆၈ နိုင်သစ်
phomaniac ကျတော့ တဏှာရာဂစိတ်လွန်ကျူးတဲ့ မိန်းမဖြစ်တယ်။
အရပ်ဆိုးအကျည်းတန်လှတဲ့ မိန်းမအိုကြီးကို **Hag** လို့ ခေါ်တယ်။ တော်တော်များများက ကိုယ့်ယောက္ခမကြီးကို **That old hag** လို့ ခေါ်လေ့ရှိတယ်။ ဒါပေမဲ့ **Hag** လို့ဆိုမှတော့ **old** မလိုဘူး။ သူက အိုနာကျိုးကန်းအတွားကြီးကို ရည်ညွှန်းတာကိုး။
Hag နဲ့ **Crone** ကျတော့ အတော်နီးစပ်တယ်။ အသားအရည်ရှုံ့တွနေတဲ့ မိန်းမအိုကြီးကို **Crone** လို့ခေါ်တယ်။ အနောက်တိုင်းစာပေတွေ ဖတ်ရှုလေ့လာဖူးတဲ့သူတွေကတော့ စာပေဂုရုကြီး ဝီလီယမ်ရှိတ်စပီးယားကို သိပါလိမ့်မယ်။ သူ့ရဲ့နာမည်ကြီးပြဇာတ်တစ်ပုဒ်ဖြစ်တဲ့ **The Taming of the Shrew** ကို မှတ်မိကောင်းမှတ်မိပါလိမ့်မယ်။ ဇာတ်လိုက်က သဘောပုပ်တဲ့ မိန်းမ၊ သဘောဆိုးတဲ့ မိန်းမကို ယူပြီး အပိုးကျိုးအောင် ဆုံးမတာလေ။ **Shrew** ဆိုတာ အဲဒီလို မိန်းမပဲ။
နောက် **Adult** ဆိုတဲ့ စကားကို သိကြပါလိမ့်မယ်။ အရွယ်ရောက်သူတစ်နည်း **Mature** ရင့်ကျက်သူကို ရည်ညွှန်းတဲ့ စကားပဲ။ ရှင်းလင်းပြောရရင် **Adult** ဟာ လူကြီးပါ။ ဒါပေမဲ့ **Adultery** ကျတော့ လင် သို့မဟုတ် မယား ကာမကိစ္စဖောက်ပြန်မှုဖြစ်တယ်။ **Adulterer** က

လမ်းကြိုစကား သုံးလေးငါး ၆၉
ဖောက်ပြန်သောယောက်ျား။ **Adulteress** က ဖောက်ပြန်သောမိန်းမပဲ။
Tease ဆိုတဲ့ စကားရဲ့အနက်အဓိပ္ပာယ်က နောက်ပြောင်စခြင်းဖြစ်တယ်။ အဲ... မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ခင်သလိုမင်သလို ကြိုက်သလို မကြိုက်သလို ညှာဝါးနေရင် အဲဒီ **Tease** ပဲ။ အဲဒီမိန်းမကို **She is a tease**. ကောင်မကတော့ ညှာဝါးပြစားနေတာပဲလို့ ဆိုနိုင်တယ်။ အညာမပေါ့။
Flirt ကျတော့ အညာမထက် နည်းနည်းပြင်းတယ်။ ရွှံ့ပိုးမလို့ဆိုရင် ပိုမှန်မယ်။ ထိကပါးရိကပါးလုပ်တာဖြစ်တယ်။ ဟိုလူ့ကို ကြိုက်သလို ဒီလူ့ကို ကြိုက်သလို၊ ဟိုလူ့တို့ကနန်းဆိတ်ကနန်းလုပ်တာ ခံမလိုလိုနဲ့။ နောက်တကယ့်တကယ်က လက်လှမ်းကြည့်ရင် သူ မပါသလို၊ သူ မဟုတ်သလို ဒါမှမဟုတ် သူ အထာမပေးခဲ့သလို ကက်ကက်လန်ပြန်ရန်တွေ့တာ **Flirt** ဆိုတဲ့ မမရွဲပဲ။
ဒီနေရာမှာ ပြဿနာစကားတစ်ခုကတော့ **Adventuress** ပဲ။ စွန့်စားခန်းက **Adventure** ပဲ။ ခရစ်စတိုဖာကိုလံဘတ် စွန့်စားပြီး ကမ္ဘာလှည့်တယ်။ မာကိုပိုလိုစွန့်စားပြီး တရုတ်ပြည်ကို သွားတယ်။ ဟိလာရီက စွန့်စားပြီး ဧဝရတ်တောင်ကို တက်ခဲ့တယ်။ ဒါ့ကြောင့် သူတို့က **Adventurer** တွေပေါ့။

လမ်းကြိုစကား သုံးလေးငါး ၇၀
စွန့်စားတဲ့ အမျိုးသမီးတွေကိုရော **Adventuress** လို့ခေါ်နိုင်သလား။ ခေါ်နိုင်ပါတယ်။ အမျိုးသမီးစွန့်စားသူက **Adventuress** ပါ။ ဒါပေမဲ့ မိန်းမဆိုတဲ့ မသတ္တဝါတွေဟာ ယောက်ျားတွေရဲ့ အောက်မှာပဲရှိသင့်တယ်။ ရင်ပေါင်တန်းတဲ့ အဆင့်မရောက်သင့်ဘူးလို့ ခံယူခဲ့ကြတဲ့ ခေတ်ကာလ **Machismo** 'အမျိုးသားပဓာန' အမြင်က **Adventuress** ကို ခပ်တိမ်းတိမ်းမြင်ခဲ့ကြတယ်။ ပိုင်းလုံးမတွေ့ကို **Adventuress** လို့ ညွှန်းလေ့ရှိခဲ့ကြတယ်။ အခုခေတ်မှာ အမျိုးသမီးတွေကိုလည်း ယောက်ျားတွေနဲ့ တန်းတူ **Adventurer** တွေအဖြစ် လက်ခံထားပေမယ့် အဲဒီက ပိုင်းလုံးအရိပ်က သင့်နေတုန်းပဲရှိတယ်။



မာတိကာ

၁။ ဆံပင်	...	၁
Hair		
၂။ အသားအရောင်	...	၇
Complexion		
၃။ အချိုးအစား	...	၁၂
Structure		
၄။ အဝတ်အစား	...	၁၇
Dress		

၅။ ဦးထုပ်များ	...	၂၄
Hats		
၆။ စာရေးကိရိယာ	...	၂၉
Stationery		
၇။ ပရိဘောဂ	...	၃၅
Furniture		
၈။ အိုးခွက်ပန်းကန်များ	...	၄၁
Crockery		
၉။ အပြောများ	...	၄၇
Talks		
၁၀။ သယ်ယူပို့ဆောင်ရေးယာဉ်များ	...	၅၃
Transportation		
၁၁။ ယောက်ျားများ	...	၅၉
Men		
၁၂။ မိန်းမများ	...	၆၅
Women		
၁၃။ ဘာသာခြားစကားလုံးများ	...	၇၁
Foreign Words		

၁၄။ လူများ	...	၇၇
People		
၁၅။ နေရာဌာနများ	...	၈၃
Places		
၁၆။ ပစ္စည်းများ ထည့်သို့ရာများ	...	၈၈
Receptacles		
၁၇။ အသံများ	...	၉၄
Sounds		
၁၈။ အိမ်များ	...	၁၀၀
Homes		
၁၉။ မိသားစု	...	၁၀၆
Families		
၂၀။ အစုအဝေးများ	...	၁၁၁
Groups		
၂၁။ အဆင့်ပြအသုံးအနှုန်းများ	...	၁၁၇
Degree terms		
၂၂။ လမ်းလျှောက်ပုံများ	...	၁၂၂
Walks		

၂၃။ နှစ်မျိုးတစ်လုံးစကားလုံးများ	...	၁၂၇
2 in 1 Words		
၂၄။ လေများ	...	၁၃၂
Winds		
၂၅။ အိမ်မှာ	...	၁၃၇
At home		
၂၆။ နိုင်ငံရေးစကားလုံးများ	...	၁၄၂
Political terms		